

News Letter (September and October)2018

PUL 2018 ဘောလုံးပြိုင်ပွဲ မတိုင်ခင် ချစ်ကြည်ရေး ဘောလုံးခြေစမ်းပွဲ ကျင်းပခြင်း

STI Myanmar Universityသည် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် အသင်းအဖွဲ့များနှင့် အတူ အလုပ်လုပ်တတ်စေရန် ကျောင်းကစားပြိုင်ပွဲများနှင့် ဘောလုံးအားကစား ပြိုင်ပွဲများကို အခါအခွင့်သင့်သလို ပြုလုပ်ပေးလျက်ရှိပါသည်။ PUL 2018 ဘောလုံး ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် စက်တင်ဘာလလယ်တွင် STIMU FC အသင်းနှင့် အတူ အသင်းကိုးသင်းပါ ဘောလုံး ပြိုင်ပွဲကို ကျင်းပမည်၍ ထိုပြိုင်ပွဲမစခင် STIMU FC နှင့် Info Myanmar Collage တို့ ဦးစွာ ပထမချစ်ကြည်ရေးခြေစမ်းပွဲကို (7.9.2018) ခုနှစ် သောကြာနေ့တွင် မနက် ၁၀ နာရီမှ ၁၂ နာရီအထိ MICT park အနီးရှိ Yangon United ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ထိုပွဲစဉ်တွင် STIMU FC မှ Info Myanmar Collage ကို ခြောက်ဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။



ကျောင်းပေါင်းစုံ ပါဝင်ယှဉ်ပြိုင်ထားသော PUL 2018 ဘောလုံးပြိုင်ပွဲ ကျင်းပခြင်း



စက်တင်ဘာလလယ်တွင် PUL 2018 အုပ်စု ဘောလုံးပြိုင်ပွဲများကိုကျင်းပခဲ့ရာ ပထမဦးဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ (၁၇) ရက်နေ့ နေ့လည် ၁နာရီမှ ၃နာရီ တွင် STIMU FC နှင့် YIC တို့ ယှဉ်ပြိုင်ကြရာ YIC မှ STIMU FC ကို လေးဂိုး နှစ်ဂိုး နှင့် အနိုင်ရရှိခဲ့ပါသည်။ ဒုတိယနေ့ စက်တင်ဘာ(၂၀)ရက်နေ့ မနက် ၇နာရီမှ ၉ နာရီတွင် STIMU FC နှင့် CDC တို့ယှဉ်ပြိုင်ကြရာ STIMU FC မှ CDC ကို နှစ်ဂိုး တစ်ဂိုးနှင့် လည်းကောင်း ၊ တတိယနေ့ စက်တင်ဘာ (၂၄)ရက်နေ့ ညနေ ၃ နာရီနှင့် ၄နာရီခွဲတွင် VUC မှ STIMU FC ကို ခြောက်ဂိုး သုည ဖြင့် လည်းကောင်း ၊ စတုတ္ထနေ့ စက်တင်ဘာ (၂၆)ရက်နေ့ ညနေ ၄နာရီ ဆယ်ငါးနှင့် ခြောက်နာရီတွင် California Unitech မှ STIMU FC ကို နှစ်ဂိုးတစ်ဂိုးဖြစ်လည်းကောင်း အနိုင်ရရှိခဲ့ ပြီး ၊ Chindwin College (CDC) မှ အုပ်စုပွဲစဉ်များကို အနိုင်ရရှိခဲ့ပြီး PUL 2018 ဖလား ကို ရရှိခဲ့ကြောင်း သိရှိရပါသည်။

STIMU မှ စီးပွားရေးကျောင်းသား/သူများ Fame Pharmaceuticals Industry သို့ သွားရောက်ခြင်း

စက်တင်ဘာ (၇) ရက်နေ့တွင် STI Myanmar University ၏ Intake 13-16 BBA.ကျောင်းသားကျောင်းသူစုစုပေါင်း (၅၈) ဦး သည် လှိုင်သာယာစက်မှုဖွံ့ဖြိုးရေးအဖွဲ့ FAME Pharmaceuticals Industry သို့ မနက်ဇနာရီမှ နေ့လည် ၁၁နာရီခွဲအထိ သွားရောက်လေ့လာခဲ့ ကြပါသည်။



မနက် ဇနာရီမှ ဇနာရီခွဲအထိ Fame Factory Director ဒေါ်စင်တီယာမှ Fame ၏လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး Cooperate Video ကို ပြသခဲ့ပါသည်။ မနက်ဇနာရီခွဲမှ ၁၀နာရီခွဲအထိ Fame ၏ Management and Production Area ကိုလှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် FAME Pharmaceuticals Industry သို့ STI MU မှလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများလည်းအမှတ်တရ ရိုက်ခဲ့ ကြောင်း သိရှိရပါသည်။

5BE နှင့် 6 BE ကျောင်းသား/ကျောင်းသူများမှ ဩဂုတ်လ လေ့လာရေးခရီးစဉ်အကြောင်း
Project Presentation ပြုလုပ်ခြင်း

STI Myanmar University Engineering 7BE နှင့် 8BE ကျောင်းသား၊ကျောင်းသူများသည် " ရန်ကုန်- မန္တလေး- စစ်ကိုင်း- ပြင်ဦးလွင်လေ့လာရေးခရီးစဉ်ကို ဆရာ၊ဆရာမများ ဦးဆောင်၍ ၂၀၁၈ ခုနှစ် ဩဂုတ် ၂၇ရက်နေ့မှ ၂၉ ရက်နေ့အထိ မန္တလေးမြို့ရှိ အထင်ကရနေရာများနှင့် စေတီပုထိုးများကို သွားရောက် လေ့လာ ခဲ့ ကြပါသည်။ ဆက်လက်ပြီး ရန်ကုန် - ပုဂံလေ့လာရေး ခရီးစဉ်ကို လည်း ဩဂုတ်လ (၃၁) ရက်နေ့နှင့် စက်တင်ဘာလ (၁)ရက်နေ့များတွင် ဆရာ၊ ဆရာမများနှင့် အတူ ပုဂံမြို့ရှိ နာမည်ကျော်ပုထိုးတော်များနှင့် စေတီပုထိုးများ၊ စလေမြို့ရှိ ရုပ်စုံကျောင်းများသို့ သွားရောက်၍ မြန်မာ့ ရှေးဟောင်း ဗိသုကာလက်ရာများ ၊ ရှေးဟောင်းအမွေအနှစ် အဆောက်အဦ များ မည်ကဲ့သို့ ဆောက်လုပ်ပုံများကိုလေ့လာ ခဲ့ကြပါသည်။ ၂၀၁၈ခုနှစ် စက်တင်ဘာ(၁၁) ရက်နေ့တွင်ထိုခရီးစဉ်မှ အဖွဲ့လိုက် လေ့လာထားသော ဗိသုကာ မှတ်တမ်း ဓါတ်ပုံများကို STIMU အဝင်ဝ တည့်တည့်တွင် Presentation အနေဖြင့် ပြသထားရာ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ ကြ ကြောင်း သိရှိရပါသည်။



STI Myanmar University မှ Hospital Management Asia (HMA) Conference သို့တက်ရောက်ခြင်း

HMA Conferenceသည် Hospital Management Asia (HMA) Conference ဖြစ်ပြီး ဆေးရုံ ၊ ဆေးခန်းများ ၊ ကျန်းမာရေး ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် သက်ဆိုင်သော ဆရာဝန်များ၊ ပညာရှင်များ နှင့် လေ့လာသင်ယူသူများ အတွက် အရေးပါသည့် နှစ်ပတ်လည် ညီလာခံဖြစ်ပြီး နှစ်စဉ်ကျင်းပခဲ့ ရာ ယခုနှစ်သည် (၁၇) ကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်သည်။



ယင်း Conference သို့ နိုင်ငံတကာမှ ပုဂ္ဂလိကဆေးရုံပိုင်ရှင်များ၊ C-level Executives များ ၊ ကမ္ဘာ့အရပ်ရပ်မှကျွမ်းကျင်ထိပ်တန်းဆရာဝန်ကြီးများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ တက်ရောက်ခဲ့ကြပြီး STU Myanmar University မှ Dean of the faculty of Health Science ဒေါက်တာ ဦးသန်းမြင့်နှင့်အတူ MBA (Hospital and Health Services Management) ကျောင်းသားကျောင်းသူ ၁၄ဦးတို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ ယင်း Conference ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၃ နှင့် ၁၄ရက်နေ့များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Central World ရှိ Cantera Grand တွင်ကျင်းပခဲ့ပြီး လူပေါင်း ၁၃၀၀ ခန့် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

STU Myanmar University BBA နှင့် BE ကျောင်းသား ၊ ကျောင်းသူများ၏ fresher welcome ကျင်းပခြင်း

STI Myanmar University ၏ BA (Hons) Business Administration / Accounting and BEng (Hons) Engineering new intakes တွင်တက်ရောက်မည့် လန်းဆန်းတက်ကြွနေသော ကျောင်းသား၊ ကျောင်းသူ သစ်ကလေးများကို ကြိုဆိုသည့် Fresher welcome ပွဲကို 26.9.2018 (ဗုဒ္ဓဟူးနေ့) တွင် မနက် (၉) နာရီမှ ညနေ (၂) နာရီအထိ MICT park အတွင်းရှိ STI Myanmar University တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။



ထိုအခမ်းအနားတွင် STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ STI Myanmar University ၏ Engineering ဌာနမှ Assistant Lecturer ဆရာဇော်ကိုကိုမှ မုဒိတာစကားပြောကြားခြင်း နှင့် အတူ STI Myanmar University ၏ Student Council Chairman မောင်ဖြိုးမောင်ဟိန်းမှ မိတ်ဆက်အမှာစကားများ ပြောကြားခဲ့ပါသည်။



ထို့နောက် STI Myanmar University ကျောင်းသား၊ ကျောင်းသူများ မှ မေဂျာအလိုက် Kings and Queens များရွေးချယ်ရာတွင် BE မေဂျာမှ King and Queen အဖြစ် မောင်ဝန်းရံနှင့် မနန်းရှင်တစ်တို့ကလည်းကောင်း BBA မေဂျာမှ King and Queen အဖြစ် မောင်ခန့်သူအောင်နှင့် မဆုသက်အောင်တို့ကလည်းကောင်း အသီးသီး ရရှိခဲ့ပါသည်။ ဆက်လက်၍ STI ကျောင်းသား ကျောင်းသူများက တေးသီချင်းများ၊ အကများနှင့် သီဆိုဖျော်ဖြေခြင်း ၊ ဂိမ်းကစားခြင်း၊ အကျွေးအမွေးများဖြင့် ဧည့်ခံခြင်းတို့ဖြင့် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။

STIMU နှင့် GFVC ကောလိပ်တို့ နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်း

STI Myanmar University နှင့် Guangxi Financial Vocational College (GFVC) တို့အကြား Memorandum of Understanding (MOU) နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့ နေ့လည် (၁)နာရီခန့် တွင် MICT Park အတွင်းရှိ STI Myanmar University ၊ အခန်းနံပါတ် (၁၀၈) နေ့လည် ၌ ပြုလုပ်ခဲ့ပါသည်။



ထို အခမ်းအနားတွင် STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်း နှင့် GFVC တက္ကသိုလ်မှ Vice President Xie Peishan တို့ကလက်မှတ်ရေးထိုးခဲ့ကြပြီး ကျောင်းနှစ်ခုကြား အနာဂတ်တွင် ပြုလုပ်မည့် အစီအစဉ်များကို ရေးဆွဲခဲ့ကြပါသည်။ ထိုအစီအစဉ်များတွင် STI MU ကျောင်းသား ၊ ကျောင်းသူများ အတွက် Exchange Program များ ၊ Short-term Program များနှင့် Intern ဆင်း၍ အလုပ်သင်အခွင့်အရေးများ များစွာရရှိစေရန် GFVC သို့ စေလွှတ်နိုင်ရန်ဖြစ်သည်။ ထို့အပြင် ဆရာ၊ဆရာမများ အတွက် လည်း Visiting Program များ လုပ်ဆောင်နိုင်ရန် နှင့် တရုတ် မြန်မာချစ်ကြည်မှု တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပခဲ့ ခြင်းဖြစ်ပါသည်။

University of Bedfordshire (UOB) ၏ Course Coordinator STIMU သို့လာရောက်ခြင်း

STI Myanmar University သည် မိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်သည့် University of Bedfordshire (UK) နှင့် ပူးပေါင်းပြီး ဘွဲ့ ကြို ဘွဲ့လွန် သင်တန်းများကို သင်ကြားပို့ချ လျှက်ရှိရာ UOB မှ တာဝန်ရှိသည့် ဘာသာရပ်ဆိုင်ရာ Course Coordinator များ STIMU သို့ မကြာခဏလာရောက်၍ ဆရာ/ ဆရာမများ ကျောင်းသူ/သားများနှင့် စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးလေ့ရှိပါသည်။



အင်္ဂလန်နိုင်ငံရှိ University of Bedfordshire (UOB) မှ BA (Hons) Accounting Program ၏ Course Coordinator Dr. Vikram Finavker, PhD, MSc, FHEA, Senior Lecturer in Accounting and Finance သည် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၁) ရက်နေ့ နှင့် (၁၂)ရက်နေ့များတွင် MICT park နှင့် ရွှေဘုံသာလမ်းရှိ STI Myanmar University ကျောင်းများသို့ သွားရောက်၍ STIMU မှ သင်တန်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး Business ကျောင်းသား ၊ ကျောင်းသူများနှင့် လည်း တွေ့ဆုံခဲ့သည်အပြင် BA (Hons) Accounting Program ၏ နိုင်ငံတကာ အဆင့်မီသင်ကြားမှု ၊ သင်ယူမှုဆိုင်ရာ အရည်အသွေး စံချိန် စံနှုန်းများနှင့် လိုက်နာရမည့် အချက်အလက်များကို အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။

Graduate’s Farewell and Gathering Party in 2018 ကျင်းပခြင်း

STI Myanmar University သည် မိတ်ဖက်တက္ကသိုလ်များဖြစ်သည့် University of Bedfordshire (UK) နှင့် The Open University of Hong Kong (OUHK) မှ တိုက်ရိုက်ချီးမြှင့် သော MBA ,MSc (Public Health) , MSc (Nutrition and Dietetics) ၊ BEng(Hons) Civil Engineering , BEng (Hons) Architectural Engineering , BEng (Hons) Civil Architectural Engineering , BA (Hons) Business Administration နှင့် BBA in Management ဘွဲ့ရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့်

နတ်ဆက် ညစာစားပွဲကို ၂၀၁၈ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့ Western Park (Polo Club) တွင် ညနေ ၅နာရီခွဲမှ ၈နာရီအထိ ကျင်းပခဲ့ပါသည်။



ထိုအခမ်းအနားတွင် STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်း မှ ဂုဏ်ပြုအမှာ စကားပြောကြား ခဲ့ပြီး ၊ STI Myanmar University ၏ MBA ကျောင်းသားဟောင်း ဒေါက်တာဉာဏ်မြတ်မင်း မှကျေးဇူးတင်စကား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် အတူ အဆိုအက အကျွေးအမွေး အစီအစဉ်များဖြင့် အခမ်းအနား ကို ပျော်ရွှင်စွာ ကျင်းပခဲ့ ကြောင်း သိရှိရပါသည်။

STI Myanmar University မိသားစု ဆီမီးတစ်ထောင်ပူဇော်ပွဲ

မိုးနှောင်းနိဂုံးအဆုံး ဆောင်းဦးနိဒါန်းအစဖြစ်သောယခုလို သီတင်းကျွတ်အခါသမယတွင် တာဝတိံသာ နတ်ပြည် မှ အဘိဓမ္မာ တရားတော် ဟောကြားပြီး လူ့ပြည်သို့ ပြန်ဆင်းလာသော ဗုဒ္ဓမြတ်စွာဘုရားအား ပန်း၊ဆီမီးတို့ဖြင့် ပူဇော်လေ့ရှိသော မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း STI Myanmar University သည် လည်း ၂၀၁၈ခုနှစ် အောက်တိုဘာ ၁၆ရက်နေ့ ညနေငါးနာရီမှ ရှစ်နာရီအထိ ရွှေတိဂုံစေတီတော် တနင်္ဂနွေ ထောင့် ရင်ပြင်ပေါ်တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲကို ကျင်းပခဲ့ပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ပြီး ပဌာန်းတရားတော်များ ရွတ်ဖတ်၍ ကိုယ်တိုင်ကိုယ်ကျ ဆီမီးများ ပူဇော်ကာ ကုသိုလ်ပါဝင်ယူခဲ့ကြောင်းသိရှိရပါသည်။



STI Myanmar University BOD များအား ဝန်ထမ်းများမှ ပူဇော်ကန်တော့ခြင်း



STI Myanmar University ၏ ဝန်ထမ်းများက STIMU Managing Director ဒေါ်ခင်အေးဝင်းနှင့် Executive Director များဖြစ်ကြသော ဒေါက်တာ မျိုးမျိုးနိုင် ၊ ဒေါက်တာ ချိုမာလွင်နှင့် ဒေါ်ခင်စမ်းဝင်းတို့အား သီတင်းကျွတ်အခါသမယ ယခုလိုအချိန်အခါတွင် ဂါရဝပြုအပ်သူများဖြစ်သော မိဘ ၊ဆရာသမားများအား ပူဇော်ရှိခိုးလေ့ရှိသော မြန်မာ့ ရိုးရာထုံးတမ်းအစဉ်အလာအတိုင်း အပြစ်ကြီး၊ အပြစ်ငယ်များ ပပျောက်စေရန် လက်ဆယ်ဖြာ ဦးထိပ်တင်၍ ရှိခိုးကန်တော့ခဲ့ ကြပါသည်။ BOD များမှလည်း ဆုမွန်ကောင်းများတောင်းပေးပြီး ချစ်ခင်ရင်းနှီးစွာ လုပ်ငန်းခွင်တွင် ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဆောင်နိုင်ရန် အားပေးစကားများ ပြောကြားခဲ့ပါသည်။

STI Myanmar University ၏ "Lighting Festival in 2018" ကျင်းပခြင်း

STI Myanmar Universityသည် ရိုးရာပွဲတော်များနှင့် အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများတွင် ကျောင်းသား /သူများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် နှစ်စဉ်ကျင်းပလျက်ရှိရာ မကြာခင်ကျရောက်တော့မည့် သီတင်းကျွတ်အခါသမယကို ကြိုဆိုသော အားဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော် (Lighting Festival) ကို ၂၀၁၈ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့ ညနေ(၅) နာရီမှ (၈)နာရီခွဲအထိ STIMU ရှိရာ MICTpark ဝန်းအတွင်း ကျင်းပခဲ့ပါသည်။



ထိုပွဲတွင် အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေငြာပြီးသည်နှင့် STI Myanmar University ၏ Executive Director ဒေါက်တာမျိုးမျိုးနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ ပြီး Student Council Discipline Chairman မောင်ဖြိုးမောင်ဟိန်းမှ Lighting Festival ပွဲတော်ကို ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ ပါသည်။ ထို့နောက် လူငယ်တေးသံရှင်များဖြစ်ကြသော ဝိုင်းလေး၊ အမရာဖုန်း၊ iTeam 143 နှင့် Young Beatz တို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ ကြပြီး ၊ ကျောင်းသား / သူ များကလည်း Fun games များတွင် ပျော်ရွှင်စွာပါဝင်ဆော့ကစားခဲ့ကြကြောင်း သိရှိရပါသည်။